

LESSON  
4

だいがく にほんご べんきょう  
大学で日本語を勉強します

Daigaku de Nihongo o  
benkyoo-shimasu

တက္ကသိုလ်မှာ ဂျပန်စာကို သင်ယူပါမယ်။



ဒီနေ့အတွက် အတ်ဝင်ခန်း

タム : これ、どこですか。

ဒါ ဘယ်နေရာပါလဲ။

တမ် : Kore, do'ko de'su ka.

ミーヤー: おきなわ  
沖縄です。

အိုကီနာဝါ ပါ။

မီးယာ : Okinawa de'su.

タム : へえ。

ဪ။

တမ် : Hee.

ミーヤー: これは京都です。

ဒါက ကျိုတို ပါ။

မီးယာ : Kore wa Kyo'oto de'su.

京都はとてもきれいですよ。

ကျိုတိုက အတော်လှပါတယ်။

Kyo'oto wa totemo ki'ree de'su yo.

タム : そうですね。

ဟုတ်တယ်နော်။

တမ် : So'o de'su ne.

ミーヤー: タムさんは日本で何をしますか。

တမ်စံ၊ ဂျပန်မှာ ဘာလုပ်မှာပါလဲ။

မီးယာ : Ta'mu-san wa Niho'n de na'ni o shima'su ka.

タム : 大学で日本語を勉強します。

တက္ကသိုလ်မှာ ဂျပန်စာကို

တမ် : Daigaku de Nihongo o benkyoo-shima'su.

သင်ယူပါမယ်။

ミーヤー: いいですね。

သိပ်ကောင်းပါတယ်။

မီးယာ : I'i de'su ne.

タム : はい、楽しみです。

ဟုတ်ကဲ့၊

တမ် : Ha'i, tanoshi'mi de'su.

စိတ်လှုပ်ရှားနေပါတယ်။

ဝေါဟာရ

だいがく  
大学 တက္ကသိုလ်

daigaku

にほんご  
日本語 ဂျပန်ဘာသာစကား

Nihongo

べんきょう  
勉強する သင်ယူတယ်/လေ့လာတယ်

benkyoo-suru



だいがく にほんご べんきょう  
**大学で日本語を勉強します。**

**Daigaku de Nihongo o benkyoo-shimasu.**

တက္ကသိုလ်မှာ ဂျပန်စာကို သင်ယူပါမယ်။

ပြုလုပ်မယ့်အကြောင်းအရာကို ပြောတဲ့အခါ “benkyoo-shimasu” “သင်ယူပါမယ်” ဆိုတာလိုမျိုး “masu” နဲ့ အဆုံးသတ်တဲ့ MASU-ပုံစံလို့ ခေါ်တဲ့ ကြိယာပုံစံကို သုံးပါတယ်။ MASU-ပုံစံဟာ ကိုယ်နဲ့ မသိတဲ့သူ၊ ကိုယ့်ထက် ကြီးတဲ့သူတွေနဲ့ စကားပြောတဲ့အခါ သုံးတဲ့ ယဉ်ကျေးတဲ့ ပုံစံဖြစ်ပါတယ်။ “de” ဆိုတာ နေရာကို၊ “o” ဆိုတာက ကံပုဒ်ကို ဖော်ပြတဲ့ ဝိဘတ်တွေ ဖြစ်ပါတယ်။ ကြိယာကိုတော့ ဝါကျအဆုံးမှာ ထည့်ရပါတယ်။

**သုံးကြည့်ကြရအောင်**

日本で何をしますか。

**Niho'n de na'ni o shima'su ka.**

買い物します。

**Kaimono o shima'su.**



ဂျပန်မှာ ဘာလုပ်မှာပါလဲ။  
ဈေးဝယ်ပါမယ်။

**ကြိုးစားကြည့်ရအောင်**

[ကံပုဒ်] を～ます。 [ကံပုဒ်] ကို XXX ပါမယ်။

[ကံပုဒ်] o～ma'su.

① 天ぷら  
tempura  
တဲန့်ပူရာ

② 食べます (食べる)  
tabema'su (tabe'ru)  
စားပါမယ်

③ 歌舞伎  
kabuki  
ခါဘူကီ ပြဇာတ်

④ 見ます (見る)  
mima'su (mi'ru)  
ကြည့်ပါမယ်



ဒီကနေ့အတွက် အပိုဆု စကား

たのしみです。

**Tanoshi'mi desu.**

စိတ်လှုပ်ရှားနေပါတယ်။

စိတ်လှုပ်ရှားပျော်ရွှင်စွာ စောင့်မျှော်နေတယ်ဆိုတဲ့ ခံစားချက်ကို ဖော်ပြပါတယ်။



မီးယာရဲ့ ခရီးသွားလမ်းညွှန်

# ဂျပန်နိုင်ငံအနှံ့ နေရာအသီးသီးက ဆွဲဆောင်မှု

ဂျပန်နိုင်ငံရဲ့ နေရာအနှံ့မှာ ရာသီ ၄ မျိုးရဲ့ သဘာဝ အလှအပတွေကို ခံစားနိုင်ပါတယ်။ ဥပမာ နွေဦးရာသီဟာ ချယ်ရီပန်းတွေ ပွင့်တဲ့ ရာသီ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာပါတဲ့ ကျိုတိုမြို့ဆိုရင် စာကုရာ ပန်းမြို့တော်ဆိုပြီး လူသိများ ထင်ရှားတဲ့ မြို့ဖြစ်ပါတယ်။ နွေရာသီမှာ တောင်တက်တာ၊ ပင်လယ်ကမ်းခြေ သွားတာတွေ လုပ်ကြပါတယ်။ ဆောင်းဦးရာသီမှာတော့ သစ်ရွက်တွေ အရောင်ပြောင်းတာ သိပ်လှပါတယ်။ ဆောင်းရာသီ ကျပြန်တော့လည်း နှင်းတွေနဲ့ ဆွဲဆောင်မှု ရှိပြန်ပါတယ်။ နှင်းလျှောစီးတာနဲ့ အခြား ဆောင်းရာသီ အားကစားနည်းတွေ ကစားလို့ရပါတယ်။

ကျိုတို




©Ninnaji-Temple

ဟော့ကိုင်းဒိုး



©Niseko Village



နစ်ကိုး၊ တိုးချိုဂီ ခရိုင်



©Nikko Toshogu Shrine

အိုကီနာဝါ



©OCVB

အဖြေ

- ① てんぷらをたべます。 Tenpura o tabema'su.
- ② かぶき舞み伎ぎをみます。 Kabuki o mima'su.